


# ၂ ဝင်းမြန်မာစာစနစ်၏ ခွမ်းဆောင်ချက်များ

(၁) လူသုံးများသည့် Microsoft Word နှင့် Microsoft Excel စသည့် ကွန်ပျူတာ ပရိုဂရမ်များအား ခိုင်းစေ ညွှန်ကြားရာတွင် မြန်မာ ဘာသာ menu များကို အသုံးပြုနိုင်ခြင်း၊ တွေ့မြင်နိုင်ခြင်း။ Windows desktop တွင်ပင် မြန်မာစာများ တွေ့မြင်နိုင်ပြီး မြန်မာလူမျိုး မြန်မာကျောင်းသားကျောင်းသူများ အနေဖြင့် ကွန်ပျူတာ သင်တန်း မတက်ထားသူများ ပင်လျှင် မည်သူမဆို မြန်မာစာဖတ်ပြီး ကွန်ပျူတာကို အခြေခံ အသုံးပြုလာနိုင်ခြင်း။



(၂) user များ အနေဖြင့် ယခင် ထုတ်လုပ်ခဲ့သည့် မြန်မာစာလုံးပုံစံ ၄၀ အပြင် ယခုထပ်မံ၍ ပြုလုပ်ထားသော စာလုံးစနစ်များပါ အပါအဝင် စုစုပေါင်း စာလုံးပုံစံ (font) အမျိုးပေါင်း ၈၀ ကျော်ခန့် ထပ်မံအသုံးပြုနိုင်ခြင်း

(၃) 'စက္ကူ၊ သတ္တု' စသည့် ပါဠိနှင့် စာလုံးများကိုလည်း alt+number များ နှိပ်နေစရာ မလိုဘဲ ယခင် original version များ အတိုင်းပင် လွယ်လင့်တကူ ရိုက်နှိပ်နိုင်မည်ဖြစ်သည်။

(၄) မြန်မာလက်ကွက်နှင့် မနီးစပ်သူများအတွက် မြန်မာစာလုံးအသံထွက်ကို အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ခြင်းဖြင့် မြန်မာစာ အလိုအလျောက် ထွက်စေသည့် ပရိုဂရမ်ပါရှိခြင်း။ (ဥပမာ- "nay kaung lar" ဟု ရိုက်လျှင် 'နေကောင်းလား' ဟူသော စာကို ရရှိမည် ဖြစ်သည်။)

(၅) keyboard လက်ကွက်မရှိသူ၊ အလွတ်မရသူများနှင့် ဝင်းမြန်မာ font စတင်အသုံးပြုသူများကျွမ်းကျင် လွယ်ကူစွာ ရိုက်နှိပ်နိုင်စေရန် On-Screen Keyboard ၂ မျိုးပါရှိခြင်း။

(၆) ပိုမိုထူးခြားစေသည်မှာ Macintosh ကွန်ပျူတာ များကဲ့သို့ phonetic input (ကကြီးကို k ခကွေးကို shift+k စသည်ဖြင့်) လည်း ရိုက်နှိပ်လိုက ရိုက်နှိပ်နိုင်သည့် option ပါရှိခြင်း။

(၇) ကလေးငယ်များ မြန်မာစာ သင်ယူရန် ကူညီပေးမည့် အသံထွက်သည့် မြန်မာသင်ပုန်းကြီး နှင့် ကလေးများ ကြိုက်သည့် မြန်မာဗျည်းကဗျာ ပရိုဂရမ်တို့ကို မေတ္တာလက်ဆောင် ထည့်သွင်းပေးထား ပါသည်။

(၈) အခြားမြန်မာစာ font စနစ်များနှင့် ရိုက်ထားသောစာကို Win Myanmar စနစ်သို့ အလွယ်တကူ ပြောင်းပေးမည့် conversion program ပါရှိခြင်း။ ဥပမာ- Macintosh, CE, Geocomp, WwinBurmese တို့နှင့် ရိုက်နှိပ်ထားသော စာများကို ဝင်းမြန်မာ standard format သို့ တမဟုတ်ချင်း ကူးပြောင်းပေးနိုင်မည် ဖြစ်သည်။